

## 第 21 課 あしたのおすすめは何にしますか

### 目標

ရောင်းကောင်းနိုင်မယ့်ပစ္စည်းတွေကိုစဉ်းစားနိုင်ပြီး ပစ္စည်းတွေမှာတတ်လာမယ်။

### 会話

မန်နေဂျာ : ကဲ... ပစ္စည်းတွေမှာကြည့်ကြရအောင်။ အရင်ဆုံးမနက်ဖြန်မိုးလေဝသအခြေအနေလေး  
ကြည့်ကြရအောင်။

ဆိုင်ဝန်ထမ်း : အင်း..... မနက်ဖြန်ကသာယာပါတယ်။ အပူချိန်ရောစိုထိုင်းဆရောမြင့်ပါတယ်။

မန်နေဂျာ : အဲ့ဒါဆိုရင် ဘယ်လိုပစ္စည်းတွေအရောင်းသွက်နိုင်မလဲ။

ဆိုင်ဝန်ထမ်း : လန်းဆန်းသွားစေမယ့်ပစ္စည်းတွေအရောင်းသွက်နိုင်ပါတယ်။

မန်နေဂျာ : ကောင်းပြီ။ စကားမစပ်ဆိုင်နားကမူလတန်းကျောင်းမှာအားကစားပွဲရှိတယ်ပြောတယ်။

ဆိုင်ဝန်ထမ်း : ဟုတ်လားခင်ဗျာ။

မန်နေဂျာ : မနက်ဖြန်အတွက် ဘာကိုအကြံပေးချင်လဲ။

ဆိုင်ဝန်ထမ်း : ရာသီဥတုကပူပြီး အားကစားပွဲဆိုတော့လန်းဆန်းသွားစေမယ့် “ume onigiri”  
ဆားငန်သီးထမ်းဆုပ် ဆိုရင်ရောအဆင်ပြေမလားခင်ဗျာ။

မန်နေဂျာ : ကောင်းသားပဲ။ ဘယ်နှခုမှာမလဲ။

ဆိုင်ဝန်ထမ်း : အင်း... အမြဲတန်းအခု(၂၀)မှာနေကျဆိုတော့အခုကအခု(၄၀)မှာပါမယ်။

မန်နေဂျာ : ဟုတ်တယ်နော်။ တခြားရောများများမှာချင်တာရှိလား။

ဆိုင်ဝန်ထမ်း : ပြီးတော့ ရေခွေးကြမ်းအေးလို့ထင်ပါတယ်။ အမြဲတန်းဗူး(၃၀)မှာနေကျကို  
အခုဗူး(၅၀)ပြောင်းမှာရင်ရော အဆင်ပြေမလားခင်ဗျာ။

မန်နေဂျာ : အဆင်ပြေမယ်လို့ထင်ပါတယ်ကွာ။ ပစ္စည်းမှာတဲ့နေရာမှာ ရာသီဥတုအခြေအနေနဲ့ပွဲတွေရဲ့ သတင်းတွေကအရေးကြီးတယ်။ အခုလိုမျိုး “ဘယ်တော့” “ဘာကို” “ဘယ်နှခု” ရောင်းနှိုင်းမလဲဆိုတာကိုစဉ်းစားတာကို 仮説(kasetsu) အယူအဆ လို့ခေါ်တယ်။

ဆိုင်ဝန်ထမ်း : ဟုတ်ကဲ့။ သိပါပြီ။ ပစ္စည်းတွေမှာတော့မယ်ဆိုရင် သေချာစဉ်းစားပြီး 仮説(kasetsu) ကိုပုံဖော်ပြီးမှမှာပါမယ်။

## ことば

発注(する) အမှာစာတင်သည်။ 気温 ရာသီဥတုအပူချိန်

湿度 စိုထိုင်းစ ခ်ပျော်သော လန်းဆန်းသွားစေမယ့်အရာ

ちなみに စကားမစပ် 運動会 အားကစားပွဲတော် 梅 ဂျပန်ဆားငန်သီး

イベント ပွဲ 情報 သတင်းအချက်အလက် 仮説 အယူအဆ

麺類 ခေါက်ဆွဲအမျိုးအစား 炭酸飲料 ဆိုဒါပါဝင်သောသောက်စရာ

フライドチキン ကြက်သားလွှာ 確認する စစ်ဆေးသည်။

予想する ခန့်မှန်းသည်။ 確かめる တဖန်ပြန်စစ်ဆေးအတည်ပြုသည်။

検証 စိစစ်ခြင်း 繰り返す ထပ်ခါတစ်လဲလဲလုပ်သည် 傾向 အလားအလာ

貢献(する) ပံ့ပိုးသည်။